

သမျှကို ~ ရင်ဆိုင်သည်။ 以大无畏的精神对付一切敌人。  
မရှိဆင်းရဲ နဝ၊ <m-shi' hsin: ye:> 穷困, 穷苦: ~ သားများကို  
သနားစွာညှာသည်။ 同情穷苦人。

မရှိနှမ်းပါး နဝ၊ <m-shi'nun: ba:> 贫苦, 穷途潦倒

မရှိမရှား I ကဝ၊ <m-shi' m-sha:> 小康: သူ၏ပခင်ထံမှရသော  
ထောက်ပံ့ကြေးဖြင့် ~ နေရလေသည်။ 他靠父亲的资助, 过着  
小康的生活。II န၊ <m-shi' m-sha:> 中等阶层, 中产阶级

မရှိမရှိမဲ့ I န၊ <m-shi' me' shi' me'> (手头上) 仅有的一点  
财物: ~ စုထားတာလေးဟာရေဘေးကြောင့်ဆုံးရှုံးသွားသည်။  
勉强积累起来的一点财物, 因水灾而全部损失了, II

နဝ၊ <m-shi' me' shi' me'> 极少的, 仅有的

မရှုစောက် က၊ <m-shu' saut> = မရှုဆိတ်

မရှုစိမ့် က၊ <m-shu' zein'> = မရှုဆိတ်

မရှုဆိတ် က၊ <m-shu' zein' / m-shu' zeit> 嫉妒

မရှုမလှ ကဝ၊ <m-shu' m-hla'> 一塌糊涂, 悲惨, 狼狈: ~  
ဖျက်ဆီးခံရသည်။ 惨遭破坏。/ စပါးဈေး ~ ကျဆင်းသွားသည်။  
谷价惨跌。

မရှုလှည့်စိတ် က၊ <m-shu' hle' seit> (罕) = မရှုဆိတ်

မရှုနိုင်မကယ်နိုင် ကဝ၊ <m-shu nain m-ke nain> 处于困境,  
动弹不得, 透不过气: ခဏတာမျှ ~ ဖြစ်သွားသည်။ (处于困  
境) 一时不知如何应付才好。/ မောက်ပြန်ရေးသမားတွေသည်  
~ ဖြစ်နေ၏။ 反动派陷入困境。

မရှုနိုင်မရှိကံနိုင် ကဝ၊ <m-shu nain m-shait nain> = မရှုနိုင်  
မကယ်နိုင်

မရှုသမာပရိုက်သာ ကဝ၊ <m-shu dha m-shait dha> = မရှု  
နိုင်မကယ်နိုင်

မရှေးမနှောင်း ကဝ၊ <m-shei: m-hnaun:> 几乎同时地: ကျွန်  
တော်တို့နှစ်ယောက်မှာပီကင်းသို့ ~ ရောက်လာသည်။ 我们两人  
几乎同时到达北京。

မရှေ့ပင် န၊ <m-shaw' bin> 【植】生长在克钦地区的一种  
植物, 可用作解毒剂

မရှက်ဆေးချေ က၊ <m-shet hsei: khyei> (罕) 顾不得羞耻  
(虽然害羞, 但装着若无其事)

မရှင် န၊ <ma' shin> (古) 太太

မရှင်းကန်း န၊ <m-shin: gan:> [英 machine gaun] 机关枪

မရှင်းမလင်း ကဝ၊ <m-shin: m-lin:> 不清不楚, 稀里糊涂,  
暧昧: ဤပြဿနာကိုကျွန်တော် ~ ဖြစ်နေသည်။ 对这个问题,  
我还不清楚。/ ဒီအမျိုးသားဟာဟိုအမျိုးသမီးနဲ့ ~ ဖြစ်နေတယ်။  
这男子与那女子关系暧昧。

မလောတ် န၊ <m-la' dat> 【缅医】污秽

မလား ပါ၊ <m-la:> (口)(用于疑问句尾) 要……吗: သွား  
~ 要去吗?

မလေးမခန့် ကဝ၊ <m-lei: m-khan'> 无礼, 不尊重

မလိုတမာ ကဝ၊ <m-lo t-ma> 妒忌, 不抱好感: ~ ပြောသည်။

恶意攻击。/ မဟာမိတ် ဟု ~ ခေါ်သည်။ 厌恶地称之为  
“盟友”。

မလိုမုန်းထား ကဝ၊ <m-lo mon: da:> 敌视, 怀恨在心: ကျွန်  
တော်တို့ကျောင်းအုပ်ကြီးကို ~ ဖြစ်နေကြသူတချို့ကသွားပုပ်လေလွင့်  
ပြောကြတယ်။ 一些怀恨我们校长的人在对他进行诽谤。

မလိုလဲလိုလဲ ကဝ၊ <m-lo le: lo le:> 有备无患: ချမ်းစိမ့်စိမ့်ဖြစ်  
နေယင်ချေးထုတ်ဆေးဖြစ်ဖြစ် ~ သောက်ထားလိုက်ပါလား။ 有备  
无患, 要是感觉有些发冷, 还是吃片发汗药吧!

မလိုလို ပါ၊ <m-lo lo> 好像, 似乎: ငန် ~ ချို ~ နှင့် ~ 好像  
又甜又咸的 / မိုးရွာ ~ နဲ့မရွာဘူး။ 好像要下雨, 却没下。

မလိုသမာ ကဝ၊ <m-lo dh-ma> = မလိုတမာ

မလိုဣဿာ န၊ <m-lo eit tha> [緬·巴] 嫉妒

မလိုမရဲ ကဝ၊ <m-lon m-ye:> 心虚, 惶恐不安, 忐忑不安,  
问心有愧: ရောမပြစ်မှကျူးလွန်လိုက်မိသကဲ့သို့ ~ ဖြစ်သွားသည်။  
象犯了大罪似地感到惶恐不安。

မလိုမလဲ ကဝ၊ <m-lon m-le:> ① 衣不蔽体 ② (喻) 心虚, 问  
心有愧: ~ ဖြစ်သွားသောမျက်နှာကလေးကိုငိုချလိုက်လေသည်။  
(他) 面有愧色地低下头去。

မလောက်မစား ကဝ၊ <m-laut m-sa:> (罕) 不尊重

မလောက်လေးမလောက်စား I ကဝ၊ <m-laut lei: m-laut sa:>  
不尊重 II န၊ <m-laut lei: m-laut za:> (年龄、智  
力、学识等) 不值得尊重的小人物

မလောက်ဥ န၊ <m-laut u'> = မျောက်ဥ

မလင် န၊ <m-lin> 【植】大托叶云实 *Caesalpinia bandu-  
cella*  
မလိုင် န၊ <m-lain> ① [印] 奶皮, 乳脂: ~ တက်ပြီ။ (牛奶  
上) 凝结奶皮了。② [印] (为了不生铜锈涂在铜器上  
的) 锡 ③ = မလိုင်ပင်

မလိုင်ပင် န၊ <m-lain bin> 【植】构树 *Broussonetia Papy-  
ritera* (Paper Mulberry or Tapacloth Tree)  
မလည်မဝယ် ကဝ၊ <m-le m-we> 笨拙, 不机灵, 迟钝

မလည်ရှုပ် န၊ <m-le shout> 不懂而又乱插手的人

မလည်းမလိပ် ကဝ၊ <m-li: m-leit> (古) 正确无误

မလတ်မကော ကဝ၊ <m-lat m-kaw:> (古) 不松懈, 坚持不懈

မလန်းခတ် က၊ <m-lan: khat> = လက်ပမ်းပေါက်ခတ်

မလန်းပေါက်ခတ် က၊ <m-lan: paut khat> = လက်ပမ်းပေါက်  
ခတ်  
မလုပ်တာနီတင်း န၊ <m-lout ta ni hin:> [泰米尔] 一种酸  
汤, 也称为 မနုပ်တာနီတင်း

မလိပ်မလည်း ကဝ၊ <m-lei m-li:> (古) 正确无误

မလိမ့်တပတ် ကဝ၊ <m-lein' d-bat> 巧妙(骗): ~ လုပ်သည်။  
巧妙地欺骗。/ ~ ဝါဒဖြန့်သည်။ 进行巧妙的欺骗宣传。  
မလိမ့်မလည်း ကဝ၊ <m-lein' m-li:> = မလိပ်မလည်း  
မလိမ် န၊ <ma' lein> 一笔写成的“မ”字